

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင်  
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  
ဗီဒီယိုဖြင့် ပြောကြားသည့် အမှာစကား  
(၁၀-၅-၂၀၁၉ ရက်နေ့ )

ကြွရောက်လာတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများရှင့်

- ကျွန်မအနေနဲ့ ယနေ့ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ အမှာစကားပြောကြားခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။
- ယခုအကြိမ်မှာ ဒုတိယနှစ်မြောက်အနေဖြင့်ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုဖိုရမ်ဟာ နိုင်ငံတစ်ဝှမ်း အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ကျင်းပလျက် ရှိတဲ့ ဖိုရမ်များကဲ့သို့ပင် ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ရန်ကုန်တိုင်း ဒေသကြီးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တွေကို ကိုယ်တိုင်ကိုယ်ကျ သိမြင်နိုင်စေဖို့အတွက် ကျင်းပလျက်ရှိခြင်း ဖြစ်ပါတယ်။
- ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံအတွင်းမှာ အဓိကပြုပြင်ပြောင်းလဲနေတဲ့ ဆောင်ရွက်မှု တွေ၊ ကျွန်မတို့ ဆောင်ရွက်ပေးနိုင်မယ့် ဝန်ဆောင်မှုသစ်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စူးစမ်းပြင်ဆင်နေသူများသိရှိအောင် တင်ပြပေးဖို့ ဖြစ်ပါတယ်။
- ကျွန်မ အနေနဲ့ ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြတဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ စီစဉ်ဆောင်ရွက်ပေးကြသူများကို များစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဂုဏ်သရေရှိလူကြီးမင်းများရှင့်

- မြန်မာနိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ လေးပုံတစ်ပုံနီးပါးကို ကိုယ်စားပြု လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာလူဦးရေ ၆ သန်းနီးပါးရှိပြီး အများစုဟာ အလုပ်လုပ် နိုင်တဲ့ အသက်အရွယ်မှာ ရှိနေကြသည့်အတွက် ဒေသတွင်းလုပ်သား လိုအပ်ချက်ကို လည်း ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။
- ရန်ကုန်တိုင်းဒေသကြီးမှာစက်မှုဇုန် ၂၉ ဇုန်နဲ့ အောင်မြင်မှုရရှိနေတဲ့ သီလဝါအထူးစီးပွား ရေးဇုန်တို့ တည်ရှိနေကြောင်းကိုလည်း ဝံ့ကြွားစွာပြောကြားလိုပါတယ်။

- နယ်ပယ်စုံ ကျယ်ပြန့်ပြီး စိတ်လှုပ်ရှားဖွယ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းသစ်တွေဟာလည်း ရန်ကုန်တိုင်းဒေသကြီးမှာ အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ အဆိုပါစီမံကိန်းသစ်တွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ယခုနှစ်အစောပိုင်းမှာကျင်းပခဲ့တဲ့ ကိုယ်စားလှယ် ၁၆၀၀ ဦးခန့် တက်ရောက်ခဲ့တဲ့ Invest Myanmar Summit 2019 မှာ မျှဝေခဲ့ပြီးဖြစ်ပါတယ်။
- ကျွန်မအနေနဲ့ လူကြီးမင်းတို့အားလုံး လက်ခံသဘောတူကြမယ့်အတိုင်း ရန်ကုန်မြို့ဟာ မြန်မာပြည်ရဲ့ စီးပွားရေးလုပ်ငန်းများရဲ့ အချက်အခြာဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ လာရောက်ဆောင်ရွက်ကြမယ့် လူကြီးမင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဖိတ်ခေါ်လိုပါတယ်။

ဂုဏ်သရေရှိလူကြီးမင်းများရှင့်

- ကနဦးကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုဖိုရမ်အပြီး (၁၂) လကြာမြင့်တဲ့ ယနေ့အချိန်မှာတော့ ပြည်တွင်း၌သာမက ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာပါ ဖြစ်ပေါ်ပြောင်းလဲမှုများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
- ၂၀၁၇ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု အားကောင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် နောက်ပိုင်းမှာတော့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုများ နှေးကွေးလာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂.၉ ရာခိုင်နှုန်းကိုရောက်ရှိဖို့ ခန့်မှန်းထားကြပါတယ်။
- ကမ္ဘာ့အင်အားကြီးနိုင်ငံများတွင်ပင် မူဝါဒဆိုင်ရာ မတည်ငြိမ်မှုများကြောင့် စီးပွားရေးလုပ်ဆောင်ရန် ယုံကြည်မှုကျဆင်းလျက်ရှိသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ အခြေအနေအရပ်ရပ်ဟာလည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ထွန်းသစ်စနိုင်ငံများအတွက် အထောက်အပံ့ အားလျော့နေတာကို တွေ့ရမှာဖြစ်ပါတယ်။
- သို့သော်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံး ဒေသများထဲမှာ တစ်ခုအပါအဝင်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
- မြန်မာနိုင်ငံအနေနဲ့ အာရှဒေသရဲ့ တိုးတက်ဖြစ်ပေါ်မှုများကို အမိအရဖမ်းဆုပ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဘက်စုံထောင့်စုံမှ စိန်ခေါ်မှုများရင်ဆိုင်နေရသော်လည်း ကျွန်မတို့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ကို ဘက်ညီမျှတစွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့အနေနဲ့ အသင့်အတင့် မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ပြီး ငွေကြေးဖောင်းပွမှု ကြီးကြီးမားမား မဖြစ်ပေါ်အောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

- ကျယ်ပြန့်တဲ့ ဘဏ္ဍာရေးမူဝါဒ ချမှတ်ခြင်းကြောင့် ကာလတိုအတွင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေရန် မျှော်မှန်းပြီး လတ်တလော ဘက်စုံကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ တဲ့ ပြုပြင်ပြောင်းလဲမှုများက အလယ်အလတ်ကာလ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
- အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံအနေဖြင့် ဆက်လက်ရပ်တည်လျက် ရှိပါတယ်။ မူဝါဒအပြောင်းအလဲများဖြစ်တဲ့ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP)” ချမှတ်ခြင်း၊ အာမခံလုပ်ငန်းကဏ္ဍတွင် ဖြေလျှော့ခြင်း၊ လက်လီနှင့် လက်ကား ရောင်းဝယ်မှု လုပ်ငန်းများတွင် ဖြေလျှော့ပေးခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို ကျင့်သုံးဆောင်ရွက်ခြင်းနဲ့ အခြေခံအဆောက်အအုံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ကြီးများ ဝင်ရောက်လာခြင်း စတာတွေက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေတယ်လို့ သုံးသပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။
- မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ရှု၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်တဲ့အခါ လိုအပ်တဲ့ ကာလရှည် မျှော်မှန်းချက်၊ အဓိပ္ပါယ်ပြည့်ဝတဲ့ မဟာဗျူဟာများ၊ အသေးစိတ် အစီအမံများကို MSDP မှာ အထင်အရှားထည့်သွင်း ရေးဆွဲထားပြီးဖြစ်သည့်အတိုင်း ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးကို ပြောင်းလဲဆောင်ရွက် သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ယခုလို အကဲဆတ်တဲ့ အချိန်ကာလ အတွင်းမှာ ဖွံ့ဖြိုး တိုးတက်မှုကို ဆက်လက်ရရှိစေဖို့အတွက် ကျွန်မတို့ဟာ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှု အစီအမံများကို ပြောင်းလွယ်ပြင်လွယ်ရှိပြီး လိုက်လျောညီထွေဖြစ်စေဖို့ အတွက် အသေ အချာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
- MSDP ကို အကောင်အထည်ဖော်ဖို့နှင့် နောက်ထပ် မဟာဗျူဟာမြောက် လမ်းညွှန်မှု တစ်ခု အနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်တင်ရေး စီမံကိန်း (MIPP ) ကိုလည်း မိတ်ဆက် ထားပြီးဖြစ်ပါတယ်။ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းကနေ မျှတတဲ့ လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးဖို့နဲ့ ပြောင်းလဲတိုးတက်ပြီး ညီညွတ်မျှတတဲ့ ဖွံ့ဖြိုးမှု တစ်ခု ရရှိစေဖို့ MIPP က မျှော်မှန်းထားတာ ဖြစ်ပါတယ်။
- ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက မောင်းနှင်အား နှစ်ခုဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၇-၂၀၁၈

ခုနှစ်မှာ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်း (၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ၀.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်) ဖြစ်လာပြီး အဆိုပါ နှစ်မှာ တစ်မျိုးသား လုံးထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရဲ့ ၂၂ ရာနှုန်း ရှိလာခဲ့ပါတယ်။

- ကျွန်မတို့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ကျယ်ပြန့်လာမှုဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ ဖော်ပြချက်ဖြစ်တဲ့ “အထင်တရရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျော့ချရေး” ဆိုသည့် အချက်နဲ့လည်း စပ်ဟပ်မှုရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ စက်မှုဇုန်များရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုအရေးပါလာပြီး ရင်းနှီးမြှုပ်နှံသူများ၊ ရင်းနှီးတည်ဆောက်သူများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
- ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း တစ်ခုဖန်တီးနိုင်ရန်အတွက် အောင်မြင်မှု ရရှိခဲ့တဲ့ အစီအမံများစွာကို အထူးစီးပွားရေးဇုန်အတွင်းမှာ ချမှတ်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ အဆိုပါ အခြေခံကောင်းများကို နမူနာယူ၍ နိုင်ငံတစ်ဝှမ်းဖြန့်ကျက် ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥတုအခြေအနေဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
- အားလုံးသိရှိပြီးဖြစ်ကြတဲ့အတိုင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံများ၊ ရေပေးဝေမှုစနစ်များ၊ ရေဆိုးစီမံခန့်ခွဲမှုစနစ်များ၊ လမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေး ကွန်ယက်ချိတ်ဆက်မှုစတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များ ကောင်းမွန်ပြည့်စုံခြင်း မရှိပါက စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအပါအဝင် စီးပွားရေးလုပ်ငန်းများ အနေနဲ့ ထိရောက်ကောင်းမွန်စွာ လည်ပတ်နိုင်မှာ မဟုတ်ကြောင်း သတိပြုရန်လည်း လိုအပ်ပါတယ်။

**ဂုဏ်သရေရှိလူကြီးမင်းများရှင့်**

- အဆိုပါ အခြေခံအဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် စီမံကိန်းဘဏ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ စီမံကိန်းဘဏ်ဟာ “တစ်နေရာတည်းမှာ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် ဗဟိုဌာန” အဖြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာဖြစ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးများ၏ အဓိက အချက်အလက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ဖြန့်ဝေပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာ၍ ယှဉ်ပြိုင်မှုကို အခြေခံသည့် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

- ဒီဂျစ်တယ် နည်းပညာဖြင့် သတင်းအချက်အလက်များကို သိုမှီးထားနိုင်သည့် စနစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက လိုအပ်သော အရေးကြီး သတင်းအချက် အလက်များကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ ယခုစနစ်ကို အကောင် အထည်ဖော်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်လာစေရုံသာမက စီမံကိန်း ဆိုင်ရာ အချက်အလက်များကို ကြိုတင်ခန့်မှန်းနိုင်မှာဖြစ်ပြီး ဦးစားပေးစီမံကိန်းများကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုစိတ်ချရသော လုပ်သားကိုင်သားရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ဖြစ်လာစေရေးကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် လက်ရှိလုပ်ထုံးလုပ်နည်းများကို ပိုမိုရှင်းလင်းလွယ်ကူ စေရေးနှင့် စီးပွားရေးဆိုင်ရာခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်များခွင့်ပြုသည့် လုပ်ငန်းစဉ် များအား ပိုမိုရှင်းလင်းလွယ်ကူ မြန်ဆန်စေရန်အတွက် စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ (SOP) ပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိပါတယ်။
- ဒါ့အပြင် မြေယာဘဏ်ဆိုင်ရာ အမိန့်ကြေငြာစာ တစ်စောင်ကိုလည်း မကြာမီကာလ အတွင်း ထုတ်ပြန်သွားနိုင်မှာ ဖြစ်ပါတယ်။ ယင်းမြေယာဘဏ်သည် မြေယာဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် ပြည့်စုံစွာရရှိနိုင်စေမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသူများအတွက် မြေယာရရှိနိုင်မှုကို များစွာအထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါ တယ်။
- ကျွန်မဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အောင်မြင်စေဖို့ စုပေါင်း အားရဲ့ အရေးပါမှုကို ခိုင်မာစွာ ယုံကြည်သူတစ်ဦး ဖြစ်ပါတယ်။ အစိုးရပိုင်းက ခိုင်မာတဲ့ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းမူဘောင်များကို ချမှတ်အကောင်အထည်ဖော်ရာမှာ ပုဂ္ဂလိကကဏ္ဍနှင့်လည်း အတူတကွ ပူးပေါင်း၍ တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော စီးပွားရေးဝန်းကျင်ဖြစ်စေဖို့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လုပ်ငန်းကျွမ်းကျင်မှုများဟာ မြန်မာ့စီးပွားရေးနှင့် မြန်မာနိုင်ငံသားအားလုံးအတွက် အရေးပါတဲ့ အရင်းအမြစ်များ ဖြစ်ပါတယ်။
- ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့အနေနဲ့ ရင်းနှီးမြှုပ်နှံသူများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) လုပ်ငန်းစဉ်များကို ကျင့်သုံးကြဖို့ အားပေးလိုပါတယ်။ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ စီမံကိန်းဘဏ် (Project Bank) အမိန့်ကြေငြာစာ

တွင် အစိုးရအနေဖြင့် PPP စီမံကိန်းများကို စီးပွားဖြစ် ဆောင်ရွက်နိုင်စေဖို့ နည်းလမ်း အဖုံဖုံပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီအမံများအပါအဝင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို ပံ့ပိုးပေးနိုင်မည့် သတင်းအချက်အလက်များ ပါဝင်ပါတယ်။ အဆိုပါ အမိန့်ကြော်ငြာစာက အရည်အသွေးရှိ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ များကို ဆွဲဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်မှန်းပါတယ်။

ဂုဏ်သရေရှိလူကြီးမင်းများရှင့်

- ကျွန်မအနေဖြင့် အားလုံးကို အလေးအနက် တိုက်တွန်းချင်တာကတော့ မြန်မာနိုင်ငံကို နိုင်ငံတကာ အထီးကျန်မှု အခြေအနေက ထိုးဖောက်ထွက်လာတဲ့၊ စိန်ခေါ်မှု များစွာရှိနေ တဲ့၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် အနာဂတ်ကောင်းတစ်ခု ရရှိစေဖို့ တံခါးဖွင့်ထားတဲ့ နိုင်ငံတစ်ခုအဖြစ် ရှုမြင်စေလိုပါတယ်။
- ကျွန်မအနေနဲ့ လူကြီးမင်းတို့အားလုံးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်တောက်ပဖို့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းရာ မှာ လူကြီးမင်းတို့ရဲ့ အထောက်အပံ့တွေကို ကျွန်မတို့ဘက်ကလည်း အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
- နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ကူညီပေးကြတဲ့ လူကြီးမင်း တို့ရဲ့ အခိုင်အမာပါဝင်မှုတွေကို အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေကြတဲ့ သူများအားလုံး ကိုလည်း အာရှရဲ့ နောက်ဆုံးစီးပွားရေး ဥပစာဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ကျွန်မအနေနဲ့ ဖိတ်ခေါ်လိုပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသူ များကိုလည်း လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများ တိုးတက်ရုံသာမက ကြွယ်ဝစေမည် ဖြစ်သည့် လုပ်သာကိုင်သာရှိသော၊ လွယ်ကူချောမွေ့သော၊ ကြိုတင်ခန့်မှန်းနိုင်သော၊ ရင်းနှီးမြှုပ်နှံသူများအတွက် မိတ်ဖက်ဖြစ်သော စီးပွားရေးဝန်းကျင်တစ်ခု၊ ပွင့်လင်း မြင်သာမှုရှိတဲ့ စီးပွားရေး ဝန်းကျင်တစ်ခုကို ကျွန်မတို့က ဖန်တီးပေးမှာ ဖြစ်ပါကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။
- အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနဲ့ ယနေ့ ဆက်လက်ကျင်းပမယ့် အစီအစဉ်များမှာ ဆက်လက်မွေ့လျော်ကြမယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။